

ဘီးတန်း နှု၊ <bi: dan> 梳子
 ဘီးထောက် နှု၊ <bein: daut> ①辐, 辐条 ②车的支架
 ဘီးထိန်း နှု၊ <bein: dein> 轴辖
 ဘီးပတ်ကြိုး နှု၊ <bein: bat kyo> 机器用的传动带
 ဘီးဖနောင့် နှု၊ <bein: ph-naun> ①车轮的外周, 辘 ②<bi: ph-naun> 马刺(接于马靴内侧, 骑马时可用它扎马使之快跑)
 ဘီးပို နှု၊ <bi: bo> 象牙梳子
 ဘီးမ နှု၊ <bi: ma> 檀香梳子
 ဘီးရောင်းတမ်းကစားနည်း နှု၊ <bi: yaun: dan: g-za: ni> 卖梳子(儿童游戏)
 ဘီးလုံး နှု၊ <bein: lon> 线轴儿, 桃子; အပ်ချည် ~ 线轴儿
 ဘီးလစ် နှု၊ <bi: lit> = ဘိလစ်
 ဘီးလှည့်ဝင်ရိုး နှု၊ <bein: hle' win yo> 轴
 ဘီးလွှားကျ က၊ <bi: hlwa: kya> 松驰地下垂
 ဘု I နှု၊ <bu> ①喜欢抬杠争辩的人, 杠头; 偏头偏脑的人; ~ သမား: 爱抬杠的人 ②抬杠的话, 偏头偏脑的话; သူပြောလိုက်ယင် ~ ချည်းပဲ။ 他尽说抬杠的话。③凸出部分: မောင်း ~ 铨锣中心凸起部分 II ဝ၊ <bu> (诗) 否定句尾, 为了押韵用 ဘု 代替 ဘူး
 ဘုကန် က၊ <bu' kan> 没好气地说; 说话顶牛
 ဘုကျ က၊ <bu' kya> 抬杠, 顶牛; အကိုနဲ့ ~ လာတယ်။ 跟哥哥抬起杠来。
 ဘုကျကျ က၊ <bu' kya' gya> 别别扭扭地, 偏头偏脑: ~ လုပ်သည်။ 闹别扭。 / ~ ပြောသည်။ 说话不中听。
 ဘုကြည့်ကြည့် က၊ <bu' gyi' kyi> 带着凌辱、挑衅的眼光看
 ဘုခတ် က၊ <bu' khat> = ဘုမုတ်
 ဘုစုစု နှု၊ <bu' su' kh-yu> = ပုစုစု
 ဘုဆတ်ဆတ် က၊ <bu' hsat hsat> 没好气, 说话噎人; ~ ပြောတတ်တယ်။ 说话总带气儿。
 ဘုဇ နှု၊ <bu' za> [巴] (几何图形的)边
 ဘုဇပတ် နှု၊ <bu' z-bat> [梵][植]桦, 白桦 Birch
 ဘုတော က၊ <bu' taw> = ဘုမုတ်
 ဘုထိုး က၊ <bu' hto> 没好气地说
 ဘုထုံး နှု၊ <bu' hton> ①归结 ②(谗)情人, 对象
 ဘုပေက်မြို့ နှု၊ <bu' da' pet myo> 布达佩斯(匈牙利首都)
 ဘုနက် က၊ <bu' hnet> = ဘုမုတ်
 ဘုပြော က၊ <bu' pyaw> = ဘုမုတ်
 ဘုဘမသိ က၊ <bu' ba' m-thi> 莫明其妙
 ဘုမသိဘမကွဲ က၊ <bu' m-thi' ba' m-kwe> = ဘုမသိဘမသိ
 ဘုမသိဘမသိ က၊ <bu' m-thi' ba' m-thi> 莫明其妙: ~ ဝင်မပြောနဲ့။ (你)什么也不知道别插嘴。

ဘုမုတ် က၊ <bu' hmout> 偏头偏脑地说, 说话顶撞
 ဘုရား I နှု၊ <ph-ya:> ①佛; 佛像; 佛塔: ~ စေတီ 佛塔 / ~ ပုထိုး 佛塔 / ~ ကိစ္စ 佛事 / ~ ခန်း 佛堂 / ~ ဆောင် 佛殿 / ~ ဆေးသိကြားဆေး 灵丹妙药 / ~ ကျောင်း 庙宇, 寺院 / ~ ပြီးငြမ်းဖျက် (成)盖好佛塔拆脚手架。意即: 过河拆桥, 卸磨杀驴 / ပါးစပ်က ~ ~ ၊ လက်ကကားရားကားရား။ 满口仁义道德, 一肚子男盗女娼。 / ရွှေတိဂုံ ~ 仰光大金塔 ②(对僧侣, 皇帝崇敬的人尊称)佛爷: ကြွတော်မူပါ ~ ။ 请吧! 佛爷。 II အ၊ <ph-ya:> (感叹时用)天啊!
 ဘုရားကု နှု၊ <ph-ya: gu> ①信仰疗法, (迷信)求助于神灵治病; ~ ကုသည်။ 求助神灵治病。(喻)徒劳无益。 ②采用所有办法无效时, 最后做的努力
 ဘုရားကိုးဆူ နှု၊ <ph-ya: ko: zu> ①九佛(释迦牟尼及其八位大弟子) ②拜九佛的仪式: ~ ကျွေးသည်။ 举办九佛仪式时请来宾吃小吃。 / ~ ကပ်ပွဲ 拜九佛的仪式 / ~ ဆရာ 拜九佛仪式上的诵经师
 ဘုရားကျွန် နှု၊ <ph-y-gyun> 寺庙的奴隶, 塔奴
 ဘုရားကျွန်တော် နှု၊ <ph-ya: kyun daw> (古)(男庶民对官吏的自称)小人, 小的, 奴才: ~ မ (女)奴家
 ဘုရားကျွန်တော်မျိုး နှု၊ <ph-ya: kyun daw myo> (古)(庶民对帝王或官吏的自称)卑职, 奴才
 ဘုရားငုတ်တို့ နှု၊ <ph-ya: ngout to> 废塔
 ဘုရားငယ် နှု၊ <ph-y-nge> 【佛】 = ပဏ္ဍေကဗျာ
 ဘုရားစူး က၊ <ph-ya: su> 对佛发誓的誓言应验到本身: ~ ရစေရဲ့ ကျနော်မပြောရပါဘူး။ 老天爷在上, 我真没有说。 / ဒင်နာပါတီမှာသူနဲ့တွေ့ခဲ့ရတယ်ကွ။ ~ ။ 我发誓, 在宴会上见到他了。 / ~ ကျိန်သည်။ 对佛发誓。
 ဘုရားစူးကျမ်းစူး က၊ <ph-ya: zu: kyan: zu> 对天发誓
 ဘုရားစူးလွတ်ရုံ က၊ <ph-ya: su: lut yon> (做)一丁点儿, 敷衍塞责地: အတိုက်အခံပါတီသည်နိုင်လောက်အောင်မဲမရပဲ ~ လောက်သာရနိုင်လိမ့်မည်။ 反对党不可能获胜, 只可能得到微不足道的选票。 / ~ လုပ်သည်။ 只是敷衍了事。
 ဘုရားစင် နှု၊ <ph-ya: zin> 佛龛
 ဘုရားစောင်းတန်း နှု၊ <ph-ya: zaun: dan> 通往高处佛塔的长廊
 ဘုရားဆု နှု၊ <ph-ya: hsu> 愿来世成佛进行的祈祷
 ဘုရားဆုပန် က၊ <ph-ya: hsu' pan> 祈祷来世成佛
 ဘုရားဆွမ်းတင် က၊ <ph-ya: hsun: tin> 供佛斋饭
 ဘုရားဈေး နှု၊ <ph-ya: zei> 庙宇前的市场, 庙会
 ဘုရားညွန့် နှု၊ <ph-ya: nyun> 来世成佛者
 ဘုရားတ က၊ <ph-ya: ta> 求菩萨保佑: ပွဲကြည့်ပရိသတ်များ မှာအသံတယားယားနှင့် ~ ရှိနေကြလေ၏။ 观众看得提心吊胆, 纷纷求菩萨保佑。